

News Letter (Nov & Dec)

TECHNICAL TRAINING & SITE VISIT PROGRAM @ MAHIDOL UNIVERSITY

STIMU မှ Engineering ဘာသာရပ်ကို လေ့လာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ များသည် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ Technical Visit အဖြစ် ထိုင်းနိုင်ငံ Mahidol University သို့ သွားရောက်လေ့လာခဲ့ကြပါသည်။

လေ့လာရေး ပထမရက်မှာတော့ ကျောင်းသူ၊ကျောင်းသား များသည် Mahidol University မှ ပို့ချသော ' Green Building ' နှင့် ပတ်သက်သည့် သင်ကြားပို့ချချက်များကို သင်ယူပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ သွားရောက် လေ့လာခဲ့ပါသည်။ထို့နောက် နိုဝင်ဘာလ (၁၁) ရက်နေ့ (ဒုတိယမြောက်) နေ့မှာတော့ ' Water supply system ' နှင့် ' Water & Wastewater Treatment ' တို့နှင့် ပတ်သက်သည့် သင်ကြားပို့ချချက်များကို လေ့လာသင်ယူပြီးနောက် Mahidol University အတွင်းသို့ လှည့်လည် လေ့လာကြပါသည်။တတိယမြောက်နေ့မှာတော့ အဆောက်အဦ များ ငလျင်ဒဏ်ခံနိုင်စေရန် လုပ်ဆောင်မှုများနှင့် ထိုင်းနိုင်ငံ အတွင်းရှိ ရေဆိုးဌာန နှင့် မီးရထားပို့ဆောင်ရေးဌာနများသို့ သွားရောက် လေ့လာကြပြီး တာဝန်ရှိသူများမှ သိလိုသည်များကို ပြန်လည် ရှင်းပြပေးခဲ့ကြပါသည်။ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ' Central Westgate ' ၌ ဈေးဝယ်ထွက်ခဲ့ကြပါသည်။ နောက်ဆုံးရက်မှာတော့ BOT ရှိ နန်းတော် နှင့် ပြတိုက်များသို့ လေ့လာခဲ့ကြကာ ရန်ကုန်မြို့ သို့ ပြန်လည် ထွက်ခွာလာခဲ့ပြီး လေ့လာရေး ခရီးစဉ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။



INTERNSHIP PROGRAM@ STAR CITY

STI MU Engineering Major ကျောင်းသားကျောင်းသူများအနေဖြင့် နောက်ဆုံးနှစ် ဂုဏ်ထူးတန်း အတန်းသို့ မတက်ရောက်မီ စာတွေ့သာမက လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံ ရရှိစေရန် Internship Program အဖြစ် နာမည်ကြီး ထင်ရှားသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ဝင်ရောက်ရပါသည်။ ထိုသို့ Star City တွင် လုပ်ငန်းခွင်ဝင်ရောက်ပြီးနောက် တာဝန်ရှိသူများက STIMU ကျောင်းသားကျောင်းသူများအား Certificate များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

STIMU မှလည်း Internship program ကို လက်ခံပေးပြီး အစစအရာရာ ကျောင်းသူ ကျောင်းသားများ သိလိုသည်များကို ရှင်းပြပေးခဲ့သည့် Star City ကို အထူးကျေးဇူးတင်ရှိပါသည်။



EXPERIENCE SHARING SESSION : TECHNICAL TRAINING & SITE VISIT

PROGRAM @ MAHIDOL UNIVERSITY

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့တွင် Technical Training & Site Visit program @ Mahidol University သို့ သွားရောက်လေ့လာခဲ့သော ကျောင်းသားကျောင်းသူများမှ မိမိတို့ရရှိခဲ့သည့် အသိအမြင် ဗဟုသုတများကို ပြန်လည်မျှဝေပေးမည့် အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Engineering မေဂျာ ကျောင်းသားကျောင်းသူများ လုပ်ငန်းခွင်သို့မဝင်ရောက်ခင် သက်ဆိုင်ရာဘာသာရပ်ကို ကျွမ်းကျင်လေ့လာမှု အားကောင်းစေရန်၊

သုတေသနပြုလုပ်ချက်များနှင့် လက်တွေ့လေ့လာပြီး လုပ်ငန်းခွင်အတွင်း ချိတ်ဆက် အသုံးချနိုင်ရန် နှင့် နိုင်ငံတကာမှ ပညာရပ်ဆိုင်ရာ အသိပညာဗဟုသုတများရစေရန် ရည်ရွယ်၍ STI Myanmar University ကြီးမှူးပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၄ရက်နေ့အထိ သွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် Faculty of Engineering မှ ဆရာကြီး ဦးပါစီမျိုးမြင့်နှင့် ဆရာဦးမျိုးမင်းလှိုင်တို့မှ အသီးသီး အမှာစကား ပြောကြားပြီး သွားရောက်လေ့လာခဲ့ကြသော ကျောင်းသားကျောင်းသူများမှ အသိအမြင် ဗဟုသုတများကို ပြန်လည်မျှဝေပေးခဲ့ပါသည်။

အခမ်းအနားတွင် Sesmic Design & Urban Transportation အကြောင်းအရာကို မဟေသီပွင့်ဦးနှင့် အဖွဲ့မှတ်၊ Green Building & Wastewater Treatment System အကြောင်းကို မောင်စိုင်းထူးအောင်နှင့် အဖွဲ့မှတ်၊ ခရီးစဉ်တစ်ခုလုံးမှရရှိခဲ့သည့် ဗဟုသုတများကို မောင်ကျော်စောဝေနှင့်အဖွဲ့တို့ မှ အသီးသီး မျှဝေပေးခဲ့ပါသည်။



GRADUATION CEREMONY@ OPEN UNIVERSITY OF HONG KONG

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Hong Kong နိုင်ငံ The Queen Elizabeth Stadium တွင် ကျင်းပပြုလုပ်ခဲ့သည့် The Open University of Hong Kong (OUHK) ၏ ၂၆ ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားသို့ STIMU မှ ကျောင်းသားကျောင်းသူတစ်ချို့ တက်ရောက်ခဲ့ကြပါသည်။ BBA in Management ဘွဲ့ကို ရရှိခဲ့သည့် STI MU ၏ ထူးချွန်ကျောင်းသားကျောင်းသူများဖြစ်သော မောင်သန့်နိုင်ထွန်း၊ မောင်ကျော်ဇင်သန့်၊ မအေးသန္တာကျော်၊ မခွာညိုမြင့်သူ နှင့် မအေးသီရိမြင့်တို့အား STIMU မှ ဂုဏ်ယူစွာဖြင့် ထပ်ဆင့်ဂုဏ်ပြုအပ်ပါသည်။



INDUSTRIAL VISIT TO THILAWA

STIMU Business Major ရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများသည် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် Industrial Visit အနေဖြင့် သန်လျင်မြို့ရှိ Thilawa Special Economic Zone သို့ သွား ရောက်လေ့လာခဲ့ပါသည်။

Business Major အတွက် အထောက်အကူဖြစ်စေသည့် Thilawa Special Economic Zone အတွင်းရှိ စီမံအုပ်ချုပ်ပုံ များကို လေ့လာခဲ့ကြပါသည်။ကျောင်းသား၊ ကျောင်းသူများ၏ သိလိုသမျှများကိုလည်း Thilawa Special Economic Zone မှ တာဝန်ရှိသူများမှ ရှင်းပြပေးခဲ့ပါသည်။



Workshop on Lesson Planning

ဝါရင့်အတွေ့အကြုံရှိ STI Myanmar University ၏ Native Lecturer Mrs. Aileen Prendergast, Faculty of Linguistics & Education မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် “Lesson Planning” ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့ပါသည်။

ပညာရေးကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆရာ/မများအတွက် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ် ကျင်းပခဲ့ခြင်းဖြစ်ကာ စိတ်ဝင်စားသူ ဆရာ/ ဆရာမ များ တက်ရောက်ခဲ့ကြပြီး အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။

